

A Bank's Medical Loan

၁။ A bank's Medical Loan ဆိုတာဘာလဲ

A bank's Medical Loan ချေးငွေဆိုသည်မှာ ပန်းလှိုင်ဆေးရုံ၏ Customer များအတွက် Medical Package/ Surgical Package များကို ရယူကုသရာတွင် အရစ်ကျစနစ်ဖြင့် ပေးသွင်းရန် လျှောက်ထားနိုင်ရန် A bank မှ ပူးပေါင်းပံ့ပိုးပေးထားသော ချေးငွေအမျိုးအစားဖြစ်သည်။

ချေးငွေဆိုင်ရာအချက်အလက်များ

ချေးငွေအမျိုးအစား	ဝင်ငွေပေါ်မူတည်၍(Unsecured)	အာမခံပစ္စည်းပေါ်မူတည်၍(Secured)
ချေးငွေပမာဏ	အများဆုံး သိန်း ၅၀ အထိ(Unsecured)	သိန်း ၅၀ နှင့်အထက်(Secured)
ကနဦးပေးသွင်းငွေ	ဆေးကုသစရိတ်၏ အနည်းဆုံး ၃၀%	မလိုအပ်ပါ
အတိုးနှုန်း	၁၄% (per annum)	၁၃% (per annum)
ချေးငွေသက်တမ်း	၃လ၊ ၆လ၊ ၉လ၊ ၁၂လ	အများဆုံး ၂နှစ်အထိ
ဝန်ဆောင်ခ	ချေးငွေပမာဏ၏ ၁%	
ချေးငွေ ကြိုဆပ်ခြင်း	ကျန်ငွေပမာဏ၏ ၁% ပေးသွင်းရမည်	
နောက်ကျကြေး	တစ်လလျှင် ၁% (ရက်လွန်ငွေပမာဏအပေါ်မူတည်၍)	
လိုအပ်သောအာမခံကြေး	ချေးငွေတန်ဖိုး၏အနည်းဆုံး ၃၅%	မလိုအပ်ပါ
ငွေပေးချေမှုပုံစံ	Equal Monthly Instalment (EMI) ပုံစံအရ အတိုးနှင့်အရင်း ပါဝင်သော ပုံသေပမာဏတစ်ခုကို လစဉ် အရစ်ကျ ပေးသွင်း ရမည်။	

၂။ A bank's Medical Loan ကိုဘယ်လိုလျှောက်လို့ရနိုင်သလဲ

လျှောက်ထားလိုသူ အနေဖြင့် ပန်းလှိုင်ဆေးရုံရှိ Consultant များနှင့် ဆွေးနွေး၍ မိမိ၏ ပြန်လည်ပေးဆပ်နိုင်စွမ်းအပေါ်တွင် မူတည်၍ ချေးငွေပမာဏ မည်မျှရရှိနိုင်သည် နှင့် ချေးငွေလျှောက်ထားရန် လိုအပ်ချက်များကို အခမဲ့ Consultation ရယူနိုင်မည် ဖြစ်ပါသည်။ ထို့နောက်တွင် Medical Loan အား လျှောက်ထားလိုပါက ဆေးရုံဘက်မှ ထုတ်ပေးသည့် ထောက်ခံစာ (Hospital Recommendation Letter) အား ရယူပြီး လိုအပ်သော စာရွက်စာတမ်းများနှင့် တကွ နီးစပ်ရာ A bank ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ပါသည်။ လက်ရှိတွင် ပိုမိုမြန်ဆန်စေရန် အတွက် ပန်းလှိုင်ဆေးရုံအတွက် Dedicated Loan Processing Branch အနေဖြင့် အောက်ပါ ဘုရင့်နောင်ဘဏ်ခွဲကို သတ်မှတ် ပေးထားပါသည်။

လျှောက်ထားနိုင်သူ -

- အသက် (၁၈)နှစ်မှ (၆၄)နှစ်အတွင်း ရှိရမည်။
- လစဉ်ဝင်ငွေ ကျပ်(၅)သိန်းနှင့်အထက် ရှိရမည်။
- ချေးငွေလျှောက်ထားသူနှင့်ဆေးကုသမှုခံယူသူတို့သည် တစ်ယောက်ထဲ ဖြစ်ရန် မလိုပါ။

လျှောက်ထားရန်လိုအပ်ချက်များ

လစာစာရင်းအတွက်	ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက်
KYC အချက်အလက်များ 1. A bank ဘဏ်စာရင်း ရှိရမည်။ 2. ဖလအတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၂) ပုံ 3. မှတ်ပုံတင်မိတ္တူ (ရှေ့/နောက်) (မူရင်းကို ပြရမည်။) 4. အိမ်ထောင်စုစာရင်း (မိတ္တူ) 5. ရပ်ကွက်အတွင်း နေထိုင်ကြောင်း ထောက်ခံစာ/ ဧည့်စာရင်း 6. အာမခံပေးသူ (၁) ဦး (သန်းခေါင်စာရင်းပါ မိသားစုဝင်) ဝင်ငွေဆိုင်ရာ အထောက်အထားများ 7. ဝန်ထမ်းကတ် နှင့် သက်ဆိုင်ရာ ကုမ္ပဏီ အဖွဲ့အစည်း၏ ဝန်ထမ်း ဖြစ်ကြောင်း ထောက်ခံချက် (လစာ + ရာထူး အပါအဝင်) 8. လစာပြေစာ (Pay Slip) နောက်ဆုံး (၃) လစာ 9. ဘဏ်စာရင်းရှင်းတမ်း (Bank Statement) နောက်ဆုံး (၃) လစာ 10. ဝင်ငွေအခွန် နောက်ဆုံး (၃) လစာ 11. အခြား ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများတွင် ချေးယူ ထားသည်များ ရှိပါက ၎င်းတို့နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ	KYC အချက်အလက်များ 1. A bank ဘဏ်စာရင်း ရှိရမည်။ 2. ဖလအတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၂) ပုံ 3. မှတ်ပုံတင်မိတ္တူ (ရှေ့/နောက်) (မူရင်းကို ပြရမည်။) 4. အိမ်ထောင်စုစာရင်း (မိတ္တူ) 5. ရပ်ကွက်အတွင်း နေထိုင်ကြောင်း ထောက်ခံစာ/ ဧည့်စာရင်း 6. အာမခံပေးသူ (၁) ဦး (သန်းခေါင်စာရင်းပါ မိသားစုဝင်) ဝင်ငွေဆိုင်ရာ အထောက်အထားများ 7. လုပ်ငန်းလိုင်စင်/ ကုမ္ပဏီအဖွဲ့အစည်းလိုင်စင် 8. DICA Registration, Company Extract (ရှိပါက) 9. လုပ်ငန်း၏ ဘဏ္ဍာရေးရှင်းတမ်း (Financial Statements) နောက်ဆုံး (၁) နှစ်စာ 10. လုပ်ငန်းအတွက် အသုံးပြုသည့် ဘဏ်စာရင်းရှင်းတမ်း (Bank Statement) နောက်ဆုံး (၁) နှစ်စာ 11. လုပ်ငန်းအခွန်ပြေစာ (Tax Invoice) နောက်ဆုံး (၁) နှစ်စာ 12. လုပ်ငန်း ဓာတ်ပုံများ 13. အခြား ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများတွင် ချေးယူ ထားသည်များ ရှိပါက ၎င်းတို့နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ

ဆေးရုံဘက်မှ လိုအပ်သည့် စာရွက်စာတမ်းများ
1. Hospital Recommendation Letter (with package price)

အာမခံပစ္စည်း ပေးရမည့် ဆိုပါက

A bank မှ လက်ခံသော အာမခံပစ္စည်းများ	အာမခံပစ္စည်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ
1. အိမ်ခြံမြေ 2. ကွန်ဒို Owner Book 3. ကား Owner Book	1. အာမခံပစ္စည်း၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်သော စာရွက်စာတမ်း အပြည့်အစုံ 2. အာမခံပစ္စည်း၏ ဓာတ်ပုံများ

မှတ်ချက် - အထက်ပါ လိုအပ်သောစာရွက်စာတမ်း စာရင်းသည် ချေးငွေလျှောက်ထားရန် အခြေခံ လိုအပ်ချက်များသာဖြစ်ပြီး ချေးငွေစစ်ဆေးနေစဉ်တွင် ထပ်မံလိုအပ်ချက်များ ရှိပါက ဘဏ်ဘက်မှ ထပ်တိုး တောင်းဆိုနိုင်ပါသည်။

၃။ ချေးငွေကိုဘယ်လိုပြန်လည်ပေးဆပ်ရမလဲ။

လစဉ်ပေးသွင်းရမည့် Repayment အား အောက်ပါနည်းလမ်းများဖြင့် ပြန်ဆပ်နိုင်ပါသည်။

- A Plus Wallet မှ တစ်ဆင့် Transfer ပြုလုပ်၍ ပေးသွင်းနိုင်သည်။
- Mobile Banking မှ တစ်ဆင့် Transfer ပြုလုပ်၍ ပေးသွင်းနိုင်သည်။
- ဘဏ်ခွဲတွင် စာရင်းပြောင်းခြင်းဖြင့် ပေးသွင်းနိုင်သည်။

- ဘဏ်ခွဲတွင် ငွေသားဖြင့် ပေးသွင်းနိုင်သည်။
- မိမိပေးသွင်းရမည့် Account ထဲသို့ အခြားဘဏ်မှ Transfer ပြုလုပ်၍ ပေးသွင်းနိုင်သည်။

၄။ ချေးငွေရ မရ ဘယ်လို သိနိုင်မလဲ။

ချေးငွေဆုံးဖြတ်ချက်ရရှိပါက သက်ဆိုင်ရာ ဘဏ်ခွဲမှ လျှောက်ထားသူအား ဆက်သွယ်၍ အကြောင်းကြားပေးမည် ဖြစ်သည်။

ချေးငွေရယူလိုသူသည် ပန်းလှိုင်ဆေးရုံ၊ ဆေးခန်းများမှ ငွေကြေးဆိုင်ရာ တိုင်ပင်ဆွေးနွေးသူများနှင့် ဦးစွာ တိုင်ပင်ဆွေးနွေးမှုရယူကာ ပန်းလှိုင်ဆေးရုံဘက်မှ ထောက်ခံချက်ရရှိမှသာ A bank တွင် ချေးငွေလျှောက်ထားနိုင်သည်။

၅။ ချေးငွေလျှောက်လျှင် စလျှောက်သည့်နေ့မှ စ၍ ဘယ်လောက်ကြာနိုင်သလဲ။

စာရွက်စာတမ်းအစုံအလင်နှင့်တကွ ချေးငွေလျှောက်လွှာတင်ထားပြီးချိန်မှ စ၍ အလုပ်လုပ်ရက် ၅ရက်အတွင်း ချေးငွေဆုံးဖြတ်ချက်ကို သိရှိနိုင်မည် ဖြစ်ပါသည်။

၆။ ချေးငွေ ကို A Bank ၏ မည်သည့် ဘဏ်ခွဲတွင် လျှောက်ထားနိုင်ပါသလဲ။

နီးစပ်ရာ A bank ဘဏ်ခွဲများတွင် စာရွက်စာတမ်းစုံလင်စွာ တင်ပြ၍ လျှောက်ထားနိုင်ပါသည်။ လက်ရှိတွင် ပိုမိုမြန်ဆန်စေရန် အတွက် ပန်းလှိုင်ဆေးရုံအတွက် Dedicated Loan Processing Branch အနေဖြင့် အောက်ပါ ဘုရင့်နောင်ဘဏ်ခွဲကို သတ်မှတ် ပေးထားပါသည်။

၇။ ချေးငွေအား နဂိုချေးထားသည့် ပမာဏမှ ထပ်မံတိုးမြှင့် ရယူလိုပါက မည်သို့ လုပ်ဆောင်ရမည်နည်း။

ချေးငွေထပ်တိုးလျှောက်ထားရပါမည်။ ပုံမှန်ချေးငွေလျှောက်ထားသည့် လုပ်ငန်းစဉ် အတိုင်း ထပ်မံ၍ လျှောက်ထားရပါမည်။